

၂၈ ကြိမ်မြောက် နိုင်ငံခြားသားအတတ်ပညာကျွမ်းကျင်မှုအလုပ်သင်နှင့် သင်တန်းသားများ၏ ဂျပန်ဘာသာစာစီစာကုံးပြိုင်ပွဲ စာမူဖိတ်ခေါ်ခြင်းအသိပေးချက်

ဂျပန်အပြည်ပြည်ဆိုင်ရာ လေ့ကျင့်ရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း(JITCO)က အောက်ဖော်ပြပါအတိုင်း ဂျပန်ဘာသာစာစီစာကုံး စာမူတွေကို ဖိတ်ခေါ်နေပါတယ်။
စိတ်အားထက်သန်စွာ ပေးပို့လာကြမယ့် စာမူတွေကို စောင့်မျှော်နေပါတယ်။

၁. ယှဉ်ပြိုင်နိုင်သူ ဖိတ်ခေါ်ထားသည့်ကာလအတွင်း ဂျပန်ပြည်တွင်းတွင်နေထိုင်သူ နိုင်ငံခြားသား အတတ်ပညာ ကျွမ်းကျင်မှု အလုပ်သင် (သို့) သင်တန်းသားဖြစ်သူ

ယှဉ်ပြိုင်ရာတွင် တစ်ဦးလျှင်တစ်ပုဒ်၊ ကိုယ်တိုင်ရေးထားပြီး အခြားတွင် မဖော်ပြရသေးသည့် စာမူသာဖြစ်ရမည်။

၂. ဖိတ်ခေါ်သည့်ကာလ ၁/၄/၂၀၂၀ (ဗုဒ္ဓဟူး) မှ ၁၁/၅/၂၀၂၀ (တနင်္လာ) အထိ

၃. အကြောင်းအရာ ကန့်သတ်ချက်မရှိ (အကြောင်းအရာကို ကြိုတင်မသတ်မှတ်ထားသဖြင့် လွတ်လပ်စွာ ရေးသားပါ။)

၄. အသုံးပြုရမည့်ဘာသာ ဂျပန်ဘာသာ



၅. စာမူပုံစံ ကန့်သတ်ချက် A4အရွယ် စာလုံးရေ ၄၀၀ဆန့် စာမူပုံစံစာရွက် ၃ရွက်စာ၊ စာလုံးရေ ၁၂၀၀အတွင်း (စာစီစာကုံး၏စာကိုယ်)

▼ ကိုယ်တိုင်လက်ရေးဖြင့်ရေးထားသောစာမူသာဖြစ်ရမည်။ လက်နှိပ်စက်၊ ကွန်ပျူတာသုံးထားသော၊ မိတ္တူကူးထားသောစာမူများလက်မခံပါ။

▼ စာမူတွင် ခေါင်းစဉ်နှင့် ရေးသူအမည်ကို ထည့်သွင်းရေးသားပါ။ (စာမူပုံစံစာရွက်၏ ဘေးနေရာလွတ်တွင်)

▼ စာမူပုံစံစာရွက်တွင် အလျားလိုက်လည်းရေးနိုင်သည်။

▼ ရေးသည့်ပစ္စည်းနှင့်ပတ်သက်သည့်ကန့်သတ်ချက်မရှိသော်လည်း **ခဲတံဖြစ်ပါက 2Bအထက် မဲနက်သည့်ခဲတံကို သုံးပါ။**

▼ စာမူပုံစံစာရွက်ကို JITCO၏အင်တာနက်စာမျက်နှာ ( <https://www.jitco.or.jp/>) အပြင် JITCO ဂျပန်ဘာသာ သင်ထောက်ကူအင်တာနက်စာမျက်နှာ ( <https://hiroba.jitco.or.jp/>) မှလည်း ခေါင်းလုပ်ခံ ယူနိုင်သည်။

၆. လျှောက်လွှာပေးပို့နည်း လျှောက်လွှာပုံစံတွင် လိုအပ်သည်များကို ဖြည့်စွက်ပြီး စာမူကိုပူးတွဲကာ အောက်ပါလိပ်စာသို့ ပေးပို့ပါ။

< စာမူလျှောက်လွှာပေးပို့ရန်လိပ်စာ >
Essay Contest Secretariat,
Japan International Training Cooperation Organization (JITCO)
Igarashi Building 11th Floor, 2-11-5 Shibaura,
Minato-ku, Tokyo 108-0023

- ▼ ဤစာစောင်၏စာမျက်နှာ(၃၇)တွင် လျှောက်လွှာပုံစံပါသဖြင့် မိတ္တူကူး၍ သုံးပါ။
ထို့အပြင် JITCO၏အင်တာနက်စာမျက်နှာ၊ JITCOဂျပန်ဘာသာ သင်ထောက်ကူ အင်တာနက် စာမျက်နှာများမှလည်း ခေါင်းလုပ်ခံ ယူနိုင်သည်။
- ▼ လျှောက်လွှာပုံစံကို ကာယကံရှင်က ဖြည့်စွက်နိုင်သော်လည်း အချက်အလက် ကြွင်းကျန်မှု မရှိရန် သတိပြုစေလိုပါသည်။
- ▼ FAXနှင့် E-mailများဖြင့် ပေးပို့ခြင်းလက်မခံပါ။

၇. ဆုများ

- အကောင်းဆုံးဆု (အတတ်ပညာကျွမ်းကျင်မှုအလုပ်သင်/သင်တန်းသား စုစုပေါင်း ၄၅ ဦးခန့်) - ဆုလက်မှတ်နှင့် ဆုငွေ(ယန်း ၅ သောင်း)
 - ထူးချွန်ဆု (အတတ်ပညာကျွမ်းကျင်မှုအလုပ်သင်/သင်တန်းသားစုစုပေါင်း ၄၅ ဦးခန့်) - ဆုလက်မှတ်နှင့် ဆုငွေ(ယန်း ၃ သောင်း)
 - အထူးဆု (အတတ်ပညာကျွမ်းကျင်မှုအလုပ်သင်/သင်တန်းသားစုစုပေါင်း ၂၀ ဦးခန့်) - ဆုလက်မှတ်နှင့် ဆုငွေ(ယန်း ၂ သောင်း)
 - လက်ရာကောင်းဆု (အတတ်ပညာကျွမ်းကျင်မှုအလုပ်သင်/သင်တန်းသားစုစုပေါင်း ၂၀ ဦးခန့်) - ဆုငွေ(ယန်း ၁ သောင်း)
- ▼ အထက်ပါဆုရသူများ၏လက်ရာများကို "ဂျပန်ဘာသာစာစီစာကုံးပြိုင်ပွဲ ထူးချွန်လက်ရာပေါင်းချုပ်" တွင်ထည့်သွင်းဖော်ပြမည်။

၈. ဆုရလက်ရာများကိုကြေညာခြင်း သက်ဆိုင်ရာဌာနမှတစ်ဆင့် ဆုရသူအား အသိပေးမည့်အပြင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လနှောင်းပိုင်း၌ JITCO ၏အင်တာနက်စာမျက်နှာတွင် ကြေညာရန်စီစဉ်ထားသည်။

- ၉. အခြား** (က) အကဲဖြတ်မှုနှင့်ပတ်သက်၍ မေးမြန်းမှုအား လုံးဝမဖြေကြားပါ။
- (ခ) လျှောက်လွှာသတ်မှတ်ချက်များနှင့် မကိုက်ညီသည့်စာမူများကို ထည့်သွင်းအကဲဖြတ်မည် မဟုတ်ပါ။
 - (ဂ) လျှောက်လွှာပုံစံပါကိုယ်ရေးအချက်အလက်များကို ဤပြိုင်ပွဲကျင်းပမှု အတွက်လိုအပ်သည့်အတိုင်းအတာအလျောက် အသုံးပြုမည်။
 - (ဃ) လျှောက်ထားပြီးစာမူအား ပြန်မပို့ပါ။
 - (င) လျှောက်ထားသည့်စာမူ၏ မူပိုင်ခွင့်သည် JITCO တွင် ရှိသည်။

၁၀. ဆက်သွယ်ရန် Essay Contest Secretariat,
Japan International Training Cooperation Organization (JITCO)

ဖုန်း- ၀၃-၄၃၀၆-၁၁၈၄ / FAX- ၀၃-၄၃၀၆-၁၁၁၉

(သတိ) မိတ္တူကူးထားတဲ့စာမူဟာ အကဲဖြတ်မှုမှာအကျိုးမဝင်တာကြောင့် ကိုင်တိုင် လက်ရေးနဲ့ရေးထားတဲ့ မူရင်းစာမူကို ပေးပို့ပါ။

ပါဝင်ယှဉ်ပြိုင်သူအမည်စာရင်း(အမည်၊သက်ဆိုင်ရာ ဌာန) မှတ်တမ်းကို နိဂုံးပိုင်းမှာ ထည့်သွင်းဖော်ပြထားတဲ့ ထူးချွန်လက်ရာပေါင်းချုပ် စာအုပ် တစ်အုပ်စီ ပါဝင်ယှဉ်ပြိုင်သူတိုင်းကို အခမဲ့ပေးပါမယ်။